

များကို ~ ရရှိသည်။ 发掘古代文物。 / ~ ထုတ်ယူသည်။ 开采，采掘。 / ရေနံ ~ ရှာဖွေရေးအဖွဲ့ 石油勘探队  
တူးဖို့ က၊ <tu: pho'> 修坝；လယ်သမားတွေဆည်ကို ~ နေကြ  
တယ်။ 农民们正在筑坝。

တူးဖောက် က၊ <tu: phaut> 挖掘，开凿  
တူးဖို့ က၊ <tu: phyo> (将土岗等)挖掉  
တူးမြောင်း န၊ <tu: myaun:> 运河，水渠  
တူးယက် က၊ <tu: yet> 挖，扒；သဲမြေကိုသူ ~ သည်။ 他在沙  
地上挖坑。

တူးရွင်း န၊ <t-ywin:> 铁锹，铲子；橇棍  
တူးရွင်းငှားပြား န၊ <t-ywin: ngan: bya:> 小平铲  
တူးရွင်းစောက် န၊ <t-ywin: zaut> 铲，锹，锹  
တူးရွင်းပြား န၊ <t-ywin: bya:> 平铲  
တူးလေး န၊ <du: lei:> = ရူးလေး

တေ့ က၊ <tei'> ①(用枪、刀等)顶住，贴近；သူ့ခါးကိုခြောက်  
လုံးပြူးဖြင့် ~ သည်။ 用左轮手枪顶住了他的腰。 / အရက်  
ဖန်ခွက်ကိုသူ့နှုတ်ခမ်း၌ ~ လိုက်သည်။ 他把酒杯贴在唇边。  
②(时间)临近；အချိန် ~ ပြီးမှပြောသည်။ 时间临近才讲  
出来。

တေ့ဆက် I က၊ <tei' hset> 截口拼接，参见ထပ်ဆက်၊ပတ္တာဆက်  
条 II န၊ <tei' zet> 截口拼接之物

တေ့ဆိုင် က၊ <tei' hsain> ①面对面 ②面对，遇见，遇上；  
နှစ်ဦး ~ လျှင်ငါ့ကိုနိုင်အောင်ပြောတတ်မည်မဟုတ်။ 两人当面辨  
论，他是说不过我的。 / ရုက္ခနဲ့သာ ~ ရပြန်တယ်။ 偏偏又  
面临了灾难。

တေ့တေ့ဆိုင်ဆိုင် က၊ <tei' dei' hsain zain> 面对面，针锋相  
对；ထိုအချိန်သည် ~ နိုင်ငံရေးတိုက်ပွဲဆင်နေချိန်ဖြစ်သည်။ 当时，  
正是针锋相对地进行政治斗争的时候。

တေ့တေ့တင်တင် က၊ <tei' dei' tin din> 面对面，针锋相对；  
ဤလူနှင့် ~ တွေ့ပြီးပြဿနာကိုရှင်းချင်သည်။ 我想同他面对  
面地解决问题。

တေ့ဖြုတ် က၊ <tei' phyout> ①(喻)临时抱佛脚，临阵磨枪  
②事到跟前反而出了差错

တေ့လွဲ က၊ <tei' lwe:> 错过一点儿；~ လေးလွဲသွားတယ်။  
( ~ လေးဖြစ်သွားတယ်။) 只错过一点儿。(未能见到)  
/ ~ ~ နှင့်မကြည့်ခဲ့ရ။ 老错过机会，未能看成。

တေ့ က၊ <tei> ①一而再地捶，捣；ထုထား ~ ထားလိုက်သည်။  
捣烂了。②揉合，调和；ဆေးမှုန့်ကိုပျားရည်နှင့် ~ လိုက်သည်။  
把药粉和蜜汁调和在一起。③游荡，浪荡；ကျောင်းအပ  
တွင်သာ ~ ကြသည်။ 光在校外乱游荡。 / လူ ~ လူညစ်  
流氓，坏蛋

တေ့ခပ်ပြာ န၊ <tei khat pya> (铜和锌的合金)金色铜  
တေ့ဆေး န၊ <tei zei:> (草药与蜜制成的)丸药，蜜丸  
တေ့ န၊ <tei za'> ①火焰 ②威力

တေ့ဇော် န၊ <tei zaw> 威力  
တေ့ဇော န၊ <tei zaw:> [巴] ①火焰，火势 ②【佛】(四大  
中的)火

တေ့တေ့တာတာ က၊ <tei dei ta da> 极坏，坏透；~ ဆိုးတယ်။  
坏极了。 / ~ ညစ်တယ်။ 卑鄙极了。

တေ့တေ့ န၊ <tei dei:> (谑)小坏蛋

တေ့ပေ က၊ <tei pei> 游荡，浪荡；~ လေလှင့်နေကြသည့်အခိုင်း  
လေးများအစိုင်းကလေးများ 到处游荡的野孩子

တေ့မိ န၊ <tei mi'> (喻)沉默寡言者，缄默的人

တေ့ရသေ န၊ <tei rat th-ma'> [巴]第十三

တေ့ရသ် န၊ <tei rat> [巴]第十三

တေ့လေ န၊ <tei lei> 流氓

တေ့လေကျောက် န၊ <tei lei kyaut> [矿]锑硫矿石

တေ့သားပေးသားရ က၊ <tei dha: bei dha: ya'> = ထုသားပေး  
သားရ  
တေ့သံ န၊ <tei dhan> ①纯钢 ②【音】基调往左数第二个  
调称为 တေ့သံ

တေ့ I န၊ <tei:> ①歌曲；~ ဆိုသည်။ 唱歌。 / ~ သရုပ်  
ဖော်ပြတော် 歌剧 ②掺假的金属 II က၊ <tei:> ①记下，  
记着；ခဲတ်ဖြင့် ~ ထားသည်။ 用铅笔记下。②记仇，忌  
恨；ဝမ်းထဲ၌ ~ ထား၏။ 记在心里。

တေ့ကဗျာ န၊ <tei: g-bya> 诗歌

တေ့ခံ က၊ <tei: khan> 【音】演奏过门儿，前奏曲

တေ့ခပ်ပြာ န၊ <tei: khat pya> = တေ့ခပ်ပြာ

တေ့ချင်း န၊ <tei: gyin:> 歌曲

တေ့ဂီတ န၊ <tei: gi ta'> 音乐，歌曲；~ ဆရာ 音乐家

တေ့တုံး န၊ <tei: don:> 轻声；~ အသံ 小声

တေ့တျာ န၊ <tei: t-ya> = တေ့

တေ့တွဲ န၊ <tei: twe'> 一种缅甸诗歌

တေ့ထပ် န၊ <tei: dat> 一种缅甸诗歌(全诗有十八行，变  
九韵的连韵诗)

တေ့မှတ် က၊ <tei: hmat> 记下，记录；စာအုပ်ဘေးမှာ ~ သည်။  
在书边记下。

တေ့ရှိုး န၊ <tei: yo:> ①古典歌曲 ②普通歌曲

တေ့သီချင်း န၊ <tei: th-khyin:> 歌曲

တေ့သံ န၊ <tei: dhan> 乐曲声；~ ရှင် 演唱者 / ~ သွင်း  
သည်။ 灌制音乐唱片或磁带。

တေ့သံစုံ န၊ <tei: dhan zon> 交响乐

တေ့သွား န၊ <tei: dhwa:> 曲调，歌曲；~ တုပီရေးသည်။  
谱一首曲子。

တဲ ဝ၊ <de'> ①(用于间接引语的句尾)有人说……；ဒီ  
နေ့ညမှာရုပ်ရှင်ပြမယ် ~ ။ 有人说今晚有电影。②(口)的  
= (书) သော / မှန်ကန် ~ ဝေါ်လီ 正确的政策 ③为便  
于上口而加的虚字；ပြော ~ လို့နဲ့ 边说边哭。 / ပြော ~